

မူဝါဒပေါ်လစီ JICA - ကျောင်းသား ဝတ်စားဆင်ယင်မှု

ဘုတ်အဖွဲ့မှယုံကြည်ထားသည်မှာကျောင်းသားတစ်ဦး၏ဝတ်စားဆင်ယင်မှုဆိုင်ရာ မူဝါဒပေါ်လစီသည် လုံခြုံမှုရှိ၍ လေ့လာသင်ယူခြင်း သို့အားရှိပြန်နိုင်သော၊ ထို့ပြင် မလိုလားအပ်သောအနှောင့်အယှက်များမှ ကင်းဝေးသည့်ကျောင်းပတ်ဝန်းကျင် တစ်ခုအားဖန်တီးရာတွင် အရေးပါသောရူထောင့်တစ်ခုဖြစ်သည်ဟုယုံကြည်ထားသည်။ ကျောင်းတစ်နေ့တာအတွင်း၊ ကျောင်း ခရိုင်ဒေသယာဉ်များအားစီးနင်း လိုက်ပါလာစဉ်၊ထို့ပြင် ကျောင်းနှင့်ဆက်နွယ်သည့်လှုပ်ရှားဆောင်ရွက်မှုများသို့မဟုတ် ကျောင်းနှင့်ဆက်နွယ်သည့်ဆောင်ရွက်ချက်များ အားလုံးတွင် ကျောင်းသားများအနေဖြင့် သင့်တော်မှုရှိသောဝတ်စားဆင်ယင်မှုနှင့် ပုံပန်းသွင်ပြင်အားလိုက်နာရပေမည်။

ကျောင်းသားများ၏ဝတ်စားဆင်ယင်မှုနှင့် ပုံပန်းသွင်ပြင်သည်သန့်ရှင်းသေသပ်မှုရှိပြီး လုံခြုံမှုရှိသောကျိုးကြောင်းသင့်တော်သည့်စံသတ်မှတ်ချက်ဖြင့်ကိုက်ညီရမည်ဖြစ်ပြီး၊ အခြားသူများထံသို့လည်းလေးစားသမှုရှိမှုအားပြသရပေမည်။ ကျိုးကြောင်းသင့်တော်သည့် စံသတ်မှတ်ချက်များအားချိုးဖောက်သည့်၊ ဂုဏ်သိက္ခာကျဆင်းစေသည့်၊ စော်ကားသည့်သဘောသက်ရောက်စေသည့်သို့မဟုတ် သင်္ကေတများ၊ စကားလုံးများသို့မဟုတ် ရုပ်ပုံများအားဖြင့်အခြားသူများအားအနှောင့်အယှက်ဖြစ်စေသည့်၊ နှင့်/သို့မဟုတ်ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်အား သိသာထင်ရှားစွာအနှောင့်အယှက်ဖြစ်စေသည့်ပုံပန်းသွင်ပြင်၊ ဝတ်စားဆင်ယင်မှုများအားလုံးဝ သည်းငြိုးခံလိမ့်မည် မဟုတ်ပေ။

သင့်တော်မှုရှိသော ဝတ်စားဆင်ယင်မှုအားအဓိပ္ပါယ်သတ်မှတ်ပေးနိုင်သည့် အသေးစိတ်ကျသော လမ်းညွှန်ချက်များအားထုတ်ပြန်ရန် ကျောင်းတစ်ကျောင်းစီသည် ၎င်းတို့၏ပူးပေါင်းဆောင်ရွက်ထားသည့် ကျောင်းကော်မတီများ (CSC) ဖြင့်ပူးပေါင်း၍ ဝတ်စားဆင်ယင်မှုနှင့် သန့်ရှင်းသပ်ရပ်မှုနှင့်စပ်ဆိုင်သော သင့်တော်သည့် စံသတ်မှတ်ချက်များ ဖွံ့ဖြိုးဆောင်ရွက်၊ ထုတ်ပြန်သင့်ပေသည်။ ကျောင်းအုပ်များနှင့် ၎င်းတို့၏ တာဝန်ပေးအပ်ခြင်းခံရသူများသည်ကျောင်းတွင် သို့မဟုတ် ကျောင်းနှင့်သက်ဆိုင်သောလှုပ်ရှားဆောင်ရွက်မှုများ၌ ပါဝင်ရာ တွင် ကျောင်းသားများအတွက်မည်သည့်ဝတ်စားဆင်ယင်မှုသည် သင့်တော်ကြောင်း ဆုံးဖြတ်ပေးရန်အဆုံးသတ်အခွင့်အာဏာရှိပေ သည်။

လက်ခံပေးနိုင်သောအိုင်တမ်များ

အောက်ဖော်ပြပါအိုင်တမ်များအားစိတ်အနှောင့်ယှက်ဖြစ်စေသည်ဟုယူဆထားပြီးကျောင်းမြေပြင်၊ ကျောင်းခရိုင်ဒေသယာဉ်များ၊ သို့မဟုတ်ကျောင်းဆောင်ရွက်ချက်များ သို့မဟုတ် လှုပ်ရှားဆောင်ရွက်မှုများတွင်လက်သင့်ခံပေးနိုင်ခြင်းမရှိပေ-

1. ပေါင်လယ်ထက်တိုသော ဘောင်းဘီတိုများ၊ ဂါဝန်များ၊ စကတ်များ သို့မဟုတ် အခြားတူညီသောအဝတ်အစားများ
2. အဆောက်အဦအတွင်းထဲတွင် ဝတ်ဆင်သော နေကာမျက်မှန်များ၊ ဦးထုပ်များ သို့မဟုတ် ခေါင်းဆောင်းပုဝါများ
3. ဝမ်းဗိုက်၊ နောက်ကျော၊ ရင်သား၊ တင်သားသို့မဟုတ်မျိုးပွားအင်္ဂါများအစရှိသည်တို့အားဖော်ပြထားသည့်သို့မဟုတ်လစ်ဟထားသည့် မသင့်တော်သောပါးလွှာသောအဝတ်ထည်၊ အကြပ်အတုပ်များ၊ ချောင်ပွနေသည်များသို့မဟုတ်တိုတိုလေး ဖြတ်ထားသည့် အဝတ်အစားများ။ (ဥပမာဆိုရလျှင် ဤအပိုင်းအောက်တွင်အောက်ဖော်ပြပါအိုင်တမ်များအားတားမြစ်ထားသည် - ပိုက်ကွန်၊ ဇာကွက် သို့မဟုတ် တူညီသောအထည်စုံများဖြင့် ပြုလုပ်ထားသောအဝတ်အစားများ၊ နှင့်ခါးပေါ်အင်္ကျီများ၊ မြင်းလည်ငင်ကြိုးသဖွယ် အပေါ်ဝတ်အင်္ကျီ များ၊ နောက်ကျောပေါ်နေသည့်အဝတ်အစားများ၊ ကြပ်ထုတ်သည့် ပိုက်လုံးသဖွယ် အပေါ်ဝတ်အင်္ကျီများ၊ ကြွက်သားဖော်ပြသည့် အပေါ်ဝတ်အင်္ကျီများ၊ ဖော်ပြလွန်းနေသည့် အပေါ်ဝတ်များ သို့မဟုတ် နွေရာသီဂါဝန်ရှည်များ၊ အစရှိသဖြင့်။)
4. အောက်ပါတို့အားရည်ညွှန်း အဓိပ္ပါယ်သက်ရောက်သည့် စကားလုံးများ၊ သင်္ကေတများ သို့မဟုတ် ရုပ်ပုံများပါဝင်နေသည့် မည်သည့် အဝတ်အစား၊ ကိရိယာတန်ဆာပလာ၊ ပုံပန်းသွင်ပြင်များ၊ လက်ဝတ်တန်ဆာရတနာများ၊ ဆံပင်အရောင်ဆိုးခြင်းများ၊ ဖန်စီသုံးပစ္စည်းများ သို့မဟုတ် ခန္ဓာကိုယ်ဆင်ယင်မှုများမဆို-
- ဆေးဝါး၊ ဆေးရွက်ကြီး၊ အရက်သေစာ သို့မဟုတ် လက်နက်များအား ရည်ညွှန်းနေသည့်

- လိင်သဘာဝအား ရည်ညွှန်းနေသည့်
- စိတ်အနှောင့်ယှက်ဖြစ်ဖွယ်အပြုမူ၊ အောက်လမ်း လေ့လာလိုက်စားမှု၊ ရိုင်းပြုမှု၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဥပဒေအရ ဖောက်ပြန်မှု အစရှိသည်တို့အား ရည်ညွှန်းနေသည့်
- ဆေးဝါးအသုံးပြုမှု၊ အကြမ်းဖက်မှုသို့မဟုတ် စိတ်အနှောင့်ယှက်ဖြစ်ဖွယ်အပြုအမူများအားထောက်ခံသည့်လူဆိုးအဖွဲ့များ၊ အဖွဲ့စည်းများသို့မဟုတ်ကလပ်များ၊ အစရှိသည်တို့တွင်အဖွဲ့ဝင်ဖြစ်ကြောင်း ဖော်ပြနေသည့်အရောင်ဆင်ယင်မှု၊ အပြင်အဆင်၊ အမှတ်သား သို့မဟုတ် အခြားသောအရာများ
- တစ်စုံတစ်ဦး၏ လုံခြုံအန္တရာယ်ကင်းရေး သို့မဟုတ် လူမှုဖူလုံရေးအားခြိမ်းခြောက်နေသောအရာများ
- ကျောင်းသား အပြုအမူကုန်အားဖြင့် တားမြစ်ထားသော လှုပ်ရှားဆောင်ရွက်မှုမှန်သမျှအား မြင့်တင်နေသည့်အရာများ
- တစ်စုံတစ်ဦး၏ လုံခြုံအန္တရာယ်ကင်းရေး သို့မဟုတ် လူမှုဖူလုံရေးသို့ခြိမ်းခြောက်မှု ဖြစ်စေသည်များ သို့မဟုတ်ခြိမ်းခြောက်မှု အလားအလာ ဖြစ်စေသည်များ
- ပညာရေးဆိုင်ရာဝန်ဆောင်မှုများ ပိုချရာတွင် ကျောင်း၏ရည်မှန်းထားရှိမှုမရင်အားအနှောင့်အယှက်ဖြစ်စေသည့်အရာများ

5. ရာဘာ ဖိနပ်ပြား (ခြေညှပ်ဖိနပ်များ) သို့မဟုတ်အိမ်ခန်းသုံးစလစ်ဖိနပ်များအပါအဝင် မသင့်တော်သောခြေစီးဖိနပ်များ

6. အားကစားဝတ်စုံပြည့်များ ကဲ့သို့သောအားကစားသမားဝတ်ဆင်သည့်အဝတ်အစားများ (ရုပ်ပိုင်းဆိုင်ရာ ပညာရေးအတန်းများ သို့မဟုတ်အားကစားဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများတွင်ယှဉ်ပြိုင်ပါဝင်နေစဉ်ဝတ်ဆင်ကောင်းဝတ်ဆင်ထားမည့်သင့်တော်သောအားကစားဝတ်စုံများမှလွဲ၍)

7. အောက်ခံအဝတ်အစားအား ပြင်ပဝတ်စုံအဖြစ် ဝတ်ဆင်မှု

8. မသင့်တော်သော ဆင်ယင်မှု သို့မဟုတ် သန့်ရှင်းသပ်ရပ်မှု

9. တစ်စုံတစ်ခုသော ကျောင်းသို့သက်ရောက်မှုရှိသော ကျောင်းသားဝတ်စားဆင်ယင်မှုကုန်တွင်တားမြစ်ထားသည့်အခြားသောဝတ်စုံများ သို့မဟုတ် ဆင်ယင်မှုများ မှန်သမျှ

မူဝါဒပေါ်လစီ JK နှင့် JK-R (ကျောင်းသား စည်းမျဉ်းစည်းကမ်း) သည် ဤမူဝါဒပေါ်လစီအား ချိုးဖောက်သည့်ကျောင်းသားအား စည်းကမ်း ထိန်းချုပ်မှုပြုပေမည်။

ချွင်းခြက်ထားရှိမှု

တစ်စုံတစ်ဦးသော ကျောင်းသားတစ်ဦး၏ဆေးဘက်ဆိုင်ရာအရ၊ ဘာသာရေးအရ သို့မဟုတ် အခြားသောတူညီသည့်လိုအပ်ချက်များအရ ဝတ်စားဆင်ယင်ရမှုကိုဖြေရှင်းရန်အတွက် ဤမူဝါဒပေါ်လစီသို့ ချွင်းခြက်ထားရှိမှုများအား ကျောင်းအုပ်များ သို့မဟုတ်၎င်းတို့၏ တာဝန်ပေး အပ်ခြင်းခံရသူများမှ ပြုလုပ်ကောင်း ပြုလုပ်ပေမည်။

မေလ ၁၇ရက်၊ ၁၉၆၅ တွင် မွေးစားကျင့်သုံးသည်

ဩဂုတ်လ ၂၀ရက်၊ ၁၉၇၆ တွင် ပြန်လည်စစ်ဆေးသည်

ဇန်နဝါရီလ ၂၁ရက်၊ ၁၉၉၉ တွင် ပြန်လည်စစ်ဆေးသည်

ဇွန်လ ၂၁ရက်၊ ၂၀၀၁ တွင် ပြန်လည်စစ်ဆေးသည်

အောက်တိုဘာလ ၁၅ရက်၊ ၂၀၀၉ တွင် ပြန်လည်စစ်ဆေးသည်

မိုဠ်မြားကိုးကားချက်- JK, ကျောင်းသားအပြုမူနှင့် စည်းမျဉ်းစည်းကမ်း

GBEBA, ဝန်ထမ်း ဝတ်စားဆင်ယင်မှု၊ ဖန်စီသုံးပစ္စည်းများ၊ နှင့် ထောက်ခံချက်ရ ဝန်ထမ်း (ဆရာ၊ဆရာမများ) အတွက်ဆင်ယင်မှု၊

GBEBA-R, ဝန်ထမ်း ဝတ်စားဆင်ယင်မှု၊ ဖန်စီသုံးပစ္စည်းများ၊ နှင့် ထောက်ခံချက်ရဝန်ထမ်း (ဆရာ၊ဆရာမများ) လုပ်ငန်းစဉ်များအတွက် ဆင်ယင်မှု